

Amerikapa Ġutis Taino nupela July 18, 2020 - Namba Faiv

Alamotu

Jeff Pippenger
2023-09-21

Адунеин зегъ ахаанцэа, адгъыл икэынхо зегъы, шэхэапш, иара ашьхақэа ркны абирак анышьтихуа; иара абыжъга анаирхэуа, шэазызыршы. Исаия 18:3.

ОҞОҞ TWѡ ОҞҞҞ DҞҞVJ ОҞҞѡ, Ыѡ ОҞҞҞ DSGIѡJ ОҞZѡY ОҞҞѡ, DhSѡ SSѡ DѡTѡJ JEGҞѡWѡ ОҞZѡJѡ Jѡѡѡѡ DҞѡѡѡ Dѡѡѡ ОҞѡѡѡ ОҞҞѡѡ. Ыѡ ОҞҞҞ “DѡST” АҞѡJ ОҞҞҞ, ѡѡY SGIѡѡ WҞS ѡҞѡѡѡ ѡҞѡѡѡ-ѡҞѡѡѡ ОҞѡ “DhJSDѡѡJ” ОҞОҞ ОҞҞҞҞ TAѡѡ EGѡѡJѡ ѡh ОҞҞѡѡѡ DҞѡT, ОҞОҞV SѡGT ОҞWWѡѡѡ ОҞҞѡѡѡ DѡJ JѡSBѡѡѡ ОҞѡ Dѡ DѡҞҞѡ ѡZѡѡ EJ. ѡѡѡ EGѡѡѡѡѡѡ, ѡh SѡGT ОҞYѡѡѡѡ. SѡGT Rѡ ОҞҞ TEҞѡѡ DSGIѡJ dhZѡѡY ОҞҞT JѡZѡѡY ОҞҞҞ ОҞѡѡ ѡѡѡѡ ѡZѡѡ ОҞҞVJ ѡѡY DY.

Mi am ya da yelongo forj ane ka o tuuje ne saasene suka; ka o mori Nyuudoorongo Paari la, ka o paaraane la teenge nooreba, ne buuri fuo fuo, ne yaaba fuo fuo, ne zelma fuo fuo, ne niidib fuo fuo. Revelation 14:6.

Элиа ва Муса самоға кўтарилишларидан олдин, аввал оёқлари устида турадилар.

Asi bere a nnansa ne fa a, nkwa Honhom a ofi Onyankopon mu baa won mu, na wogyinaa won nan so; na ehu kese betoo won a wohuu won no. Na wotee nne kese bi fi osoro ka kyeree won se, Mommra ha. Na woforo koo osoro omununkum mu; na won atamfo hwee won. Adiyisem 11:11, 12.

Һәр пәйғәмбәр башқа пәйғәмбәрләр билән бирдәк гуваһлик бериду, вә уларниң һәммиси Вәһий китавида бир йәргә жәм болиду. Өзәкиял китави шуни үгитидуки, Рәһ адәмләрниң ичигә киргәндә, улар путлирида тик туриду.

Waan iigu yidhi, Wiilka Aadanow, cagahaaga ku istaag, oo waan kula hadli doonaa. Markuu ila hadlayna, ruuxii baa igu soo galay, oo cagahayga igu taagay, si aan u maqlo kii ila hadlayay. Yexesqeel 2:1, 2.

Ezequiel representa al pueblo de Dios en los “últimos días”, que está muerto; sin embargo, oye hablar a Dios, y la recepción de la Palabra de Dios trae la presencia del Espíritu Santo, y entonces se pone en pie. Los de Apocalipsis que han sido muertos y dejados en la calle para ser hollados durante mil doscientos sesenta días simbólicos también oyen la Palabra de Dios, la cual comunica el Espíritu Santo a sus corazones y mentes, y se ponen en pie. Ezequiel nos informa cuál es la Palabra de Dios que ellos oyen, la cual, a su vez, devuelve a la vida a todo el movimiento representado por Moisés y Elías que ha estado muerto en las calles, y hace que se ponga en pie.

Yada Ubangji yira apu, ko utnaa ngo kpan ukan Ubangji, ko adung me asuk abian unu mfin emi ejupde nkpuho; ko anam me nda kpa ha gburugburu: ọwọt, mmọ ẹma ediwak eti eti ke unu mfin oro kpukpru, ko, le, mmọ ẹma ekon̄ ekon̄. Anam enyene ọdọhọ mi ete, Nwa owo, nkpuho emi ẹkeme ndidi ndu? Mi ọsọhọ ete, O Nyeneka Ubangji, afo imọ fi. Ọzọ ọdọhọ mi ete, Bua amuma nkpo nkpuho emi, sọk mmọ ete, Unu nkpuho nkpu, kpọn̄ nti nkpo okwu Ubangji. Nte Nyeneka Ubangji ọkọtde nkpo nkpuho emi; Le, ami nyetde un̄wem odun̄ ke unu, unu eyedu ndu: Ami nyetde unu akwara, nyuŋ anam anu enyene utu ke unu, nyuŋ kpuchie unu akpukpo, nyuŋ tin un̄wem ke unu, unu eyedu ndu; unu enyene imọ nte ami imọ edi Ubangji. Ntre mi kpọrọ amuma nte ẹkekonde mi: ke idem mi kpọrọ amuma, ekeḍi mkpọtụ, ko, le, nsinsiñ, ko nkpuho ekoson̄, mkpua nkpuho ye mkpua nkpuho iya. Ke ini mi ikotde, le, akwara ye anu ekebili ke mmọ, akpukpo ekekuchi mmọ ke enyon̄: edi un̄wem ikodun̄ ke mmọ. Emesia ọdọhọ mi ete, Bua amuma nkpo ifiok, bua amuma, nwa owo, sọk ifiok ete, Nte Nyeneka Ubangji ọkọtde; Sıkpo ke ifiok inan̄, O un̄wem, kuñọ ke ikpa emi ẹkekpa, man mmọ edu ndu. Ntre mi kpọrọ amuma nte ọkọtde mi, ko un̄wem odun̄ ke mmọ, mmọ edu ndu, ko ebili edok ke ukot mmọ, usuan eti eti ọdok. Emesia ọdọhọ mi ete, Nwa owo, nkpuho emi edi ofuri ufok Israel: le, mmọ ọdọhọ ete, Nkpuho anyi ekon̄, olileanya anyi ama ọdofon̄: ẹma ekebep anyi ke idi anyi. Ntem, bua amuma sọk mmọ ete, Nte Nyeneka Ubangji ọkọtde; Le, O ndi nsoñ mi, ami emeghe ilim unu, nyuŋ anam unu ebili efep ke ilim unu, nyuŋ duru unu bata ke ison̄ Israel. Unu eyemata nte ami edi Ubangji, ke ini ami mmeghede ilim unu, O ndi nsoñ mi, nyuŋ anam unu ebili efep ke ilim unu, Nyuŋ tin Spirit mi ke unu, unu eyedu ndu, nyuŋ dobe unu ke ison̄ unu mbon: idaha oro unu eyemata nte ami Ubangji ikotde ya, nyuŋ mme ya, otu a ka Ubangji ọkọtde. Ezekiel 37:1–14.

Daniel nda Juan oykuaa Ñandejára remimbo'e cien cuarenta y cuatro milpe umi "ára pahápe", ha'ekuéra oñemano haḡua simbólikamente ha upéi oñemoingove jey. Juan aceite ryakúva pukúpe, Daniel katu león kuéra yvykua ruguápe. Pe movimiento osêva'ekue i-sy Laodicea-gui, simbólikamente ojejuka, ha upéi oñemoingove jey, péicha oiko haḡua pe octavo oúva umi siete apytégui. Kóva hína pe sexto iglesia ñemoingove jey, ha'éva Philadelphia, oikóva pe octavo-rõ; jepe ndaha'úi iglesia, síno peteĩ movimiento. Pe período pahápe, opyta aja oñeñotý'ýre, ikatu haḡuaícha oñemboguejy ha oñembohory hese umi ovy'áva imano rehe, ha'ekuéra opu'ã hi'ári hikuái peteĩ ehérsito mbareteicha. Opu'ã hikuái ohendúgui peteĩ mensaje Ñandejára Ñe'ẽgui. Oimeraẽ te'ongue opytáva tapépe mbohapy ary ári, ipiru ha ipu'ãmbaite peve ndaipóri haḡua mba'eve ojehecháva ndaha'éirõ kanguekue haḡuante.

“अमार मज़ाक धोरत्था हिराफमि गुने अझफन हसिपीरति डिदियुस् गोडतिर साँस फुंकबि लागे, जेन्ना हनीफोर मृतमनुहोर माझरपरा एक पुनरुत्थानर नखिनाकै कर्मत प्रवृत्त होब पारे।” Bible Training School, December 1, 1903.

Ñuqanchik kikinichikta kawsarichiy llamk'aypi churakuspa yanapananchik tiyan. Kayta ruwanchik qelqasqa imakunata ñawinchakuspa, uyarispa, hinaspa waqaychaspa.

“Awakening to boni cñj tēnē ēmāth ku ye nē wīc alēth cī ke yīn ē tōk ē jīr ēbēn; ku acī lēu bī ciēl ē piny ēnē. Ku bī ciēñj ē nīn acie lēu ē nyin piny ku acie raan yic.” *Selected Messages*, book 1, 121.

Anathēmāfat “Qāl,” a ḥadh qāmā hādhā min tajribtā d-Lāwdīqā lwat tajribtā d-Fīlādīlfiyā, āthē min rīsāltā d-methkhā b-sifrē d-Dānī’ēl w-D-Gelyānā.

«Когда книги Даниила и Откровения будут поняты лучше, верующие обретут совершенно иной религиозный опыт». Testimonies to Ministers, 112–114.

‘قَالَ اسر يه حي سلم اعوس ي. نال ع قلاس رن! ةي ي حم قلاس رب ري غتت ةي سوم انل ا ةي كدوال قن اي د قير جت
نموي ن م لك ل صال خل ل ل ا ةوق دي كات ل ك ب يه يتل ، ةقال خل ا متر دق

«Божественная сила какая же должна быть у нас, чтобы ледяные сердца, имеющие лишь законническую религию, увидели лучшее, уготованное для них, — Христа и Его праведность! Животворящая весть была необходима, чтобы дать жизнь сухим костям». Manuscript Releases, volume 12, 205.

Na religião legalista há apostasia, conforme representado pelo afastamento do Adventismo dos fundamentos em 1863 e dali em diante.

اغى قرائ لى نى زوى راگى در مؤر مپ ، لى كن هم روتو ك اغاى ؤد ى ن مى هور ، پويوق ى ن م خى ت
پولوب كه در مل ك م قوس قوروق ى ددوخ رالوى ؛ نوسلى ق س مپن مگى تسوى ى قلخ ن هگن كى چ
رالى نوسلى رى ت.» General Conference Bulletin, February 4, 1893.

Jisas ar “marqa cjiqiru attayiri” qhipa urunakan yatiyawinx.

Na farishta na ikilisiyā ta Laodiceans rubuta; Wadānnan abubuwa ne Amin, mashaidi mai aminci kuma na gaskiya, mafarin halittar Allah, yake faɗa. Ru’ya ta Yohanna 3:14.

Hermana White nos informa que es Jesús quien es el «testigo fiel» que presenta un «testimonio directo» a los laodicenses, que están muertos en delitos y pecados, y que, así como ocurrió con el mensaje al valle de los huesos secos y muertos, el mensaje produce un zarandeo.

مكتسار هى ت هى اش وهى ى راكوه مك ارد من اش ئپ و ، موب ى ن ب هك ى سر پ ملن دن اژه ى ان ام وهى
تش ئ هگن اب ن اك هى ى كى دوال وب مكهن ى ق هتسار مرده ى ت هى اش ى راگرتومائ ى وه هك تئب د
و مو ت اك ب زرمب الائ تاك ه دئ ل ى او و ، تاك ه د رگرمو ى لد رس هل ىوخ ى ى ر مگى راك م م هئ . موارك
وهى ى ى ز د نا وهى . ن رگان هتسار هى ت هى اش م هئ كئ دن هه . مومر د هتئ ن ئر م كتسار هى ت هى اش
» . تاك ه د تسورد كئ ن دن اژه ادوخ ى ل هگ وئ ن هل هك هى م هئ و ، مومر د هتئ ن هئ

“Ndzi vonile leswaku vumbhoni bya Mbhoni ya Ntiyiso a byi si yingisiwa hi hafu. Vumbhoni lebyi hloniphaka, lebyi ku vumbekaka ka kereke ku titshegeke ha byona, byi tekiwile tanihi bya nkoka lowutsongo, loko byi nga honisiwanga hi ku helela. Vumbhoni lebyi byi fanele ku vuyisa ku hundzuka loku dzikeke; hinkwavo lava byi amukelaka hi ntiyiso va ta byi yingisa naswona va ta basisiwa.

“Ángele aspa nirqan: ‘List ye!’ Chaymanta utqaylla uyarirqani achka takinakunapa hinallataq llapa kуска sumaq t’aqllaypi waqch’akuspa, misk’i, harmoniayuy kashaqta hina huk simita. Manam hayk’aqpas uyarisqay música-mantaqa kayqa aswan atiparqanichu; kuyapaywan, khuyapayakuyniyuq, hinaspa hatarichiq, ch’uyá kusikuy santu-yuq hunt’asqa hina rikurqan. Tukuy kay kawsayniypi chayqa khatatichirqan. Ángele aspa nirqan: ‘Qhaway ye!’ Chaymantam yuyayniqa kutichisqa karqan ñawpaqta rikusqay huñunakuman, paykunaqa

sinchita chukchichisqa karqanku. Qhawachisqa karqani ñawpaqta rikusqaykunata, paykunaqa waqaspalla, mañakuspalla, espíritu-pi nanaypi kashaqkuna. Waqaychaq angelkunapa huñuynin, paykunata muyuriq, iskaychasqa karqan, hinaspa umankumanta chakinkama armadurawan p'achallisqa karqanku. Sapa chiqninpi cheqaq ordenwan purirqanku, soldadokunapa huk huñuynin hina. Uyakunkupi rikurqan chay sinchi maqanakuyta muchusqankuta, chay nanaywan hunt'a ch'ampayta pasasqankuta. Ichaqa rikrayninkuna, uku nanay sinchita señalisqa kashaspapas, kunanqa hanaq pachapa k'anchayninwan hinaspa glorianwan llihipirqan. Atipayta hap'irqanku, chaymi paykunamanta llusqsimurqan aswan ukhu agradecimientota hinaspa ch'uyá, sagrado kusikuyta.”

“Aj kompaniyaniñ sani azayğan edi. Keybirleri silkinip, jol boyında qalıp qoyğan edi. Jeñis pen qutqarılistı qadirlep, onı alu üşin tabandılıqpen jalınıp, küresip tilegenlerge qosılmağan beparwa jäne enjar adamdar bunı ala almadı, sonda olar qarangǵılıqta artqa tastaldı, al olardıñ orındarı şındıqqa jabısıp, sapqa kelgen basqalarmen dereu toltırıldı. Zalim perişterler äli de olardıñ aynalasına qısım jasıp turdı, biraq olarǵa eşqanday bilik жүrgize almadı.

«Мæ æхсæн уыд, стъалыстæй æрмæст кæдгæуттæ цыдысты æнæнцон фарстæй хъуыды фæстæмæ сæрмагонд куыддзæг ныхас. Уый бахуыдта. Фылдæр адæм уыдысты бæттæг; кæцыдæр усæрттæ — сæмбалты фæрцы, æмæ кæцыдæр сывæллæттæ — сæ фыдæлтæй. Растæрдæтæ, цæмæй сын æцæгдзинады хъусын куы нæ уыд, ныр ын тыхджынæй куыстадысты уымæ. Сæ хæстæгты æрдыгæй цасдæр тæрсын дæр нал уыд, æмæ сын æцæгдзинад æвдисæн уыд æддæмæ. Сæхи уыдысты æцæгдзинады æдæс æмæ донæс; уый сын цардæй дæр зындгонддæр æмæ хæрзæрдæмæр уыд. Æз фæрсыстæн, цы уыд уыцы стыр ивддзинады бындур. Иу зæд загъта: “Уый уæлдай уаршырд, Сыгъдæджы Разæй сæрраугайæн, æмæ æртыккаг фæстаг зæдæй стыр хъæр.”» Early Writings, 270, 271.

Laodicea’ya yönelik dosdoğru tanıklık, şiddetli bir sarsıntıdan sonra bir orduyu ayağa kaldıran tanıklık, ölü kuru kemikler vadisine verilen mesajdır; ve bu kemikler, 18 Temmuz 2020’de dipsiz kuyudan çıkan bir canavar tarafından sokakta öldürülen Musa’nın mesajını ve haberci İlyas’ı temsil eder.

“ለቤተ ክርስቲያኖቻችንና ለተቋማችን እንቅልፍ ያንቀላፉትን ለማስነሣት ቀጥተኛ ምስክርነት መስጠት አለበት።”

«ယဟေဝေါ၏ နတ်ကပတ်တစ်ကို ယုံကပြီ၍ နာခံလျှင်၊ တည်ငြိမ့်သည့် ရှုထောင့်တစ်ခု ဖြစ်ပေါ်လိမ့်မည်။ ယခု ကျွန်ုပ်တို့၏ အလွန်ကြီးမားသော လိုအပ်ချက်ကို မမြင်ကပြီ။ ထာဝရဘုရားသည် ခြောက်သွေ့သော အရိုးများထဲသို့ အသက်ရှူသွင်းတော်မူခဲ့ပြီး မရှိသရွှေ့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အသုံးပြုတော်မူနိုင်။ ကျွန်ုပ်သည် ဤစကားများကို ကြိုးစားရသည်— ‘ဘုရားသခင်၏ ဝိညာဉ်တော်က စိတ်နှလုံးအပေါ် နက်ရှိုင်းစွာ လှုပ်ရှားတော်မူခဲ့ပြီး မရှိဘဲ၊ ၎င်း၏ အသက်ပေးသော သက်ရောက်မှု မရှိဘဲ၊ သမုမာတရားသည် သသေခံ အကုသရာသာ ဖြစ်သွားသည်။’» Review and Herald, November 18, 1902.

Saili a ka thang hriatpuitu, thangri li-te chanchin aiawhchhantu waymark pali chu siamthatna line zawng zawngah an lang vek a ni. Hei nen hian, siamthatna line tinah waymark pali zelkhatin thupui hrilhlahwna pakhat vek an aiawh a ni tih pawh a awm baw. Mosia chungah chuan, waymark pali zelah, thangri li-te entirna atana dingte thupui chu mi thlan bikte nen thuthlung a ni.

Davida chungah chuan, chu chu Pathian thuthlung bawhhnawp (ark) a ni. Krista chungah chuan, thi leh thawhleha a ni. Millerite chungah chuan, ni khat kum khat tih dânnghehna (day-for-a-year principle) a ni.

“Future for America”-ի հետ դա իսլամն է: 2001 թվականի սեպտեմբերի 11-ին՝ իսլամը: Կրկին իսլամ էր 2020 թվականի հուլիսի 18-ին՝ ձախողված կանխատեսմամբ, առաջին հիասթափությամբ և հապաղման ժամանակի սկզբով: Երրորդ ճանապարհային նշանը, որը առաջ է բերում ոտքի կանգնող հզոր բանակ, չորս քամիների լուրն է, որը ներկայացնում է իսլամը՝ Աստվածաշնչյան մարգարեության «բարկացած ձին»-ը:

“Մալաքները կը բռնեն չորս հովերը, որոնք կը ներկայացունին իբրեւ զայրացած ձի մը, որ կը ձգտի փրթիլ ու սուրալ ամբողջ երկրի երեսին վրայ՝ իր ճամբուն մէջ կրելով կործանում եւ մահ:”

«Әбәдий дүнянің дәл гирвикидә ухлап ятамдук? Сус, соғуқ вә жансиз болуп қаламдук? Аһ, кеники, жамаәтлимиздә Худаниң Роһи вә нәпәси Өз хәлкигә пүвлинип, улар путлириға туруп яшиса! Биз йолниң тар екәнлигини вә дәрвазиниң қийин екәнлигини көрүшимиз керәк. Бирақ биз шу тар дәрвазидин өткәндә, униң кәңлиги чәксиздур.» Manuscript Releases, volume 20, 216, 217.

يٰٓثُمَّنَّهٖنَ اٰذْ نَامَسَا يَتِ رُوٓطِ يَجْنَاشُنْ ڪَهِ يَكْنَهٖنَا ، يَتِ رُوٓطِ يَرُوٓفَ ؕ وٓبَ نَاڪَ ٓثَهِ يَبِ يٰثَا يَجْ ىسوم ۽ ايلٰئ
وٓثَ يَجْوِ وَيَنڪَ

“Na den e yere gbesi wɔn sɛ, ‘Mommra ha soro.’ Na wɔforo kɔɔ ɔsoro wɔ omununkum mu; na wɔn atamfo huu wɔn.” Adiyisem 11:12.

Na artikulong susunod ay tatalakayin natin ang watawat na kinakatawan nina Moises at Elias.